



**ကညီပိတ်မုဂ်ကရုအလံာ်ဘီးဘၣ်ရုလီဖဲကညီပိတ်မုဂ်ကရုအမုဂ်နံးပဲယဲထီၣ်(၃၅)ဝိတဝီ  
ကညီနံၣ် ၂၇၅၉နံၣ်လါချဲထီၣ်၁၃သီ-ခရံၣ်နံၣ် ၂၀၂၀နံၣ်လါအ့ဖြၣ်(၅)သီ**

တနံးအံးမုဂ်ကညီပိတ်မုဂ်ကရုမုဂ်နံးပဲယဲထီၣ်(၃၅)ဝိတဝီန့ၣ်လီၤ. ပသးအိၣ်မၤလၢကပီၤဒီးဟံးဖျါထီၣ်ဘၣ်ကညီပိတ်မုဂ် (၆)က  
လၢပယုထၢထီၣ်အီၤလၢပကမၤလၢကပီၤအီၤ လၢကဒီးန့ၣ်ဘၣ်ကညီပိတ်မုဂ်ကရုတၢ်လၢကပီၤဖဲကညီပိတ်မုဂ်ကရုနံၣ်ဆဲးဆါ  
(၃၅)ဝိတဝီလၢမုဂ်တနံးအံးန့ၣ်လီၤ.အဝဲသ့ၣ်တဖၣ်မုဂ်ဝဲ-

- ၁.ပဒိၣ်နီၣ်န့ၣ်ဆါဖိ(ကညီပိတ်မုဂ်လၢအိၣ်ဒီးတၢ်သ့ၣ်ဆုၣ်သးဂဲးဒီးဟ့ၣ်လီၤသးတုၤလီၤတီၤလီၤလၢတၢ်ဖဲတၢ်မၤအပူၤ)
  - ၂.ပဒိၣ်နီၣ်စ့ဖိ(ကညီပိတ်မုဂ်လၢအိၣ်ဒီးတၢ်သ့ၣ်ဆုၣ်သးဂဲးဒီးဟ့ၣ်လီၤသးတုၤလီၤတီၤလီၤလၢတၢ်ဖဲတၢ်မၤအပူၤ)
  - ၃.သရၣ်မုဂ်ည့ၣ်ဟ့ၣ်(ပိတ်မုဂ်လၢအိၣ်ဒီးတၢ်သ့ၣ်ဆုၣ်သးဒုဒီးဆါထၢၣ်လၢပုၤကလုာ်ကိၣ်ဖျိဖျိဖျါဖျါ)
  - ၄.သရၣ်မုဂ်စ့မုဂ်ကွဲး(ပိတ်မုဂ်လၢအိၣ်ဒီးတၢ်သ့ၣ်ဆုၣ်သးဒုဒီးဆါထၢၣ်လၢပုၤကလုာ်ကိၣ်ဖျိဖျိဖျါဖျါ)
  - ၅.သရၣ်မုဂ်ရုၤသးတၢ်မုဂ်ဘီ(ကညီပိတ်မုဂ်လၢဟ့ၣ်လီၤသးမၤတၢ်လၢပုၤကလုာ်ကိၣ်ကညီဘၣ်ကညီသ့ၣ်တၢ်လဲၤထီၣ်လဲၤထီၣ်အဂီၢ်)
  - ၆.သရၣ်မုဂ်လၢထူ(ကညီပိတ်မုဂ်လၢဟ့ၣ်လီၤသးမၤတၢ်လၢပုၤကလုာ်ကိၣ်ကညီဘၣ်ကညီသ့ၣ်တၢ်လဲၤထီၣ်လဲၤထီၣ်အဂီၢ်)
- သ့ၣ်တဖၣ်န့ၣ်လီၤ. ပိတ်မုဂ်လၢ ဒီးန့ၣ်ဘၣ်တၢ်လၢကပီၤသ့ၣ်တဖၣ်အံး အဂ့ၢ်ဒီးအဂီၢ်ဖျၢၣ်ကိၣ် အိၣ်ဖျါဒဲးလံာ်ဘျးစဲ အသိး အံး န့ၣ်  
လီၤ.

ကညီပိတ်မုဂ်ကရုတၢ်ဘျးခိၣ် သ့ၣ်အဆၢဖိအကျါတထံၣ်ဟံးဖျါထီၣ်ဝဲလၢကညီပိတ်မုဂ်ကရုကမၤလၢကပီၤကညီပိတ်မုဂ်လၢအ  
ဖျိးစိ.ဟ့ၣ်လီၤသးမၤတၢ်လၢပုၤကလုာ်အဂီၢ်လၢကလုာ်ဆုၣ်ဆုၣ်.မၤတၢ်လၢပုၤတတၢ်မုဂ်တၢ်ခုၣ်အဂီၢ်.တၢ်ကမၤလၢကပီၤအီၤဖဲက  
ညီပိတ်မုဂ်ကရုမုဂ်နံးန့ၣ်လီၤ.ပဟံးကဖၢလၢပသးဒိၣ်မးလၢပအိၣ်ဒီးဒီးကညီပိတ်မုဂ်တဖၣ်လၢဟ့ၣ်လီၤသးလၢပုၤကလုာ်ဒီးပုၤတ  
တၢ်ကိၣ်လၢကလုာ်ဆုၣ်ဆုၣ် န့ၣ်လီၤ. လၢအပူၤကွဲးကညီပိတ်မုဂ်ကရုမၤလၢကပီၤဘၣ်စ့ၢ်ကိးကညီပိတ်မုဂ်အါဂၤဒဲးအမုဂ်. သရၣ်မုဂ်ဖး  
ဒိၣ်ဒီးကထၢၣ်စ့သယၣ်မိၣ်. ပဒိၣ်နီၣ်စဲဖိရုစ့ၣ်. ပဒိၣ်နီၣ်မ့ၣ်ဖိ. သးခိၣ်ဒိၣ်စိနီၣ်စ့ဒုက. ပဒိၣ်နီၣ်လၢပိ. သရၣ်မုဂ်မုဂ်ရုအိ (လဲၤ  
ပူၤကွဲး). သရၣ်မုဂ်နီၣ်ဖိဂုးဒီးသရၣ်မုဂ်နီၣ်အိလးသ့ၣ်တဖၣ်န့ၣ်လီၤ.

ပအိၣ်စ့ၢ်ကိးဒီးတၢ်ကွဲးပြုဒီးစံးဘျးဘၣ်ပုၤကိးဂၤလၢအဆၢထီၣ်တၢ်ကွဲးတဖၣ်န့ၣ်လီၤ.  
တၢ်ကွဲးတၢ်ဂ့ၢ်ခိၣ်တီၤတၢ်တအိၣ်ဘၣ်. တၢ်ကွဲးဘၣ်ထွဲဒီးကညီပိတ်မုဂ်ကရု(၃၅)နံၣ်သ့ဝဲန့ၣ်လီၤ. ပုၤလၢန့ၣ်ခိၣ်ဖးတဖၣ်အိၣ်  
ဖျါဒဲးအဖိလၢအသိးအံးန့ၣ်လီၤ.  
တၢ်ကွဲးပြုထါတခါပုၤလၢန့ၣ်ခိၣ်ဖးတဖၣ်မုဂ်ဝဲ.

နီၣ်ဂံၢ်	ပုၤမၤန့ၣ်ခိၣ်ဖးအမံး	အိၣ်တၢ်လီၢ်	တၢ်ကွဲးခိၣ်တီ	မၤန့ၣ်အပတီၢ်
၁.	နီၣ်တဘီရံၤဝါ	ထံချၢၣ်ထၣ်/မုၢ်ယုၣ်	ကညီပိတ်မုဂ်ကရု(၃၅)နံၣ်တၢ်လဲၤကွဲး	ပတီၢ်(၁)
၂.	နီၣ်မုစိ	မဲၢ်ရၤမိၢ်/ကဝီၤ၅.၁	သၢဆံယံၢ်နံၣ်တၢ်လဲၤကွဲး	ပတီၢ်(၂)
၃.	နီၣ်ဖိဖးစ့	လၢသသ/ကညီပိတ်မုဂ်ကရု	ကညီပိတ်မုဂ်ကရုဒီးတၢ်လဲၤခိဖျိ	ပတီၢ်(၃)

ဒီးတၢ်ကွဲးလံာ်ဆီရဲၣ်တခါပုၤလၢန့ၣ်ခိၣ်ဖးတဖၣ်မုဂ်ဝဲ.

နီၣ်ဂံၢ်	ပုၤမၤန့ၣ်ခိၣ်ဖးအမံး	အိၣ်တၢ်လီၢ်	တၢ်ကွဲးခိၣ်တီ	မၤန့ၣ်အပတီၢ်
၁.	နီၣ်ထံမု	ချၢၣ်လွံၢ်ထုၣ်ကီၢ်ရုၣ်	ကညီပိတ်မုဂ်ကရုအတၢ်လဲၤခိဖျိလၢ(၃၅)နံၣ်အတီၢ်ပုၤ	ပတီၢ်(၁)
၂.	နီၣ်မၤသ့ၣ်ဖိ	မဲၢ်လးဒဲးကဝီၤ	သၢဆံယံၢ်နံၣ်ကညီပိတ်မုဂ်ကရုအတၢ်လဲၤခိဖျိတဖၣ်	ပတီၢ်(၂)
၃.	မုခိၣ်ကလုးမိ	လၢသသ/ကညီပိတ်မုဂ်ကရု	ကညီပိတ်မုဂ်ကရုဒဲးတၢ်သ့ၣ်ညါနၢ်ဟံးအမိၢ်	ပတီၢ်(၃)

ပျားလူနာခိတ်ဖးတ၊ခံ၊သတဖၣ်အတၢ်ကွဲးအံၤအိၣ်ဝဲဒၣ်လၢလံာ်ဘျးစဲအပူၤန့ၣ်လီၤ.

လၢကညီပိာ်မုၢ်ကရၢမုၢ်နံၤပျဲထီၣ်(၃၅)ဝီတဝီအံၤ ပအိၣ်ဒီးတၢ်ရဲၣ်တၢ်ကျဲၤ အဒိၣ်အမုၢ်လၢ ပကမလၢ ကပီၤ မုၢ်တနံၤ အံၤ ဘၣ်ဆၣ်ခိဖျိလၢခိဝံး(၁၉)(Covid 19)တၢ်ဆါဃာ်တၢ်ရၢလီၤသးသကုၤဟီၣ်ခိၣ်ဒီးဘၣ်ဒီးလၢတၢ်ဒီးသအဆိတၢ်ဆါအဃာ်သုတရၢလီၤသးအါထီၣ်တဂ့ၤအဂီၢ်ပဘၣ်ပတုာ်ကွံာ်ပတၢ်မလၢကပီၤအမူးအံၤန့ၣ်လီၤ. သန့က့ၤပတၢ်ရဲၣ်တၢ်ကျဲၤတနီၤပမၤထွဲအီၤသ့ဒီးခိဖျိပရၢလီၤဒုးသ့ၣ်ညါပျးကိးဂၤဒဲးလၢအ့ထၢၣ်နဲး(Internet)အပူၤန့ၣ်လီၤ.ဒ်ပဘိးဘၣ်သ့ၣ်ညါတ့ၢ်အသိး,ပတၢ်ရဲၣ်တၢ်ကျဲၤခဲလၢာ်လွံၢ်ခါလၢအမ့ၢ် တၢ်မလၢကပီၤကညီပိာ်မုၢ်ကရၢခိၣ်နီၤဒီးပျးမၤတၢ်ဖိလၢမၤတၢ်တပယုာ်ဃီဒီးပျဲဆါပျဲကတီၢ်, တၢ်ကွဲးပြၢလံာ်ဆိရဲၣ်ဒီးထါ,တၢ်မလၢကပီၤကညီပိာ်မုၢ်လၢဟ့ၣ်လီၤသးလၢပပျးတတၢ်အပူၤဒီးတၢ်ဟ့ၣ်ကနၢၤ အဆံးဆူဖိၣ်ဃဲ, မုၢ်ကမဲဒီးပျးသးပျးအံၤအကျါခံခါလၢအမ့ၢ်တၢ်မလၢကပီၤကညီပိာ်မုၢ်ကရၢခိၣ်နီၤဒီးပျးမၤတၢ်ဖိပျဲဆါပျဲကတီၢ်ဒီးတၢ်ဟ့ၣ်ကနၢၤအဆံးဆူဖိၣ်ဃဲ,မုၢ်ကမဲဒီးသးပျးအံၤပပာ်ပတုာ်ကွံာ်ဒီးပကဆဲးမၤက့ၤအီၤလၢ၂၀၂၁နံၣ်အပူၤဒီးမ့မ့ၢ်တၢ်ကွဲးပြၢဒီးတၢ်မလၢကပီၤကညီပိာ်မုၢ်လၢပပျးတတၢ်ပူၤတခီပကဒုးသ့ၣ်ညါအီၤဖဲအံၤန့ၣ်လီၤ.